

注定

ကမ်း I နှု၊ <kan:> ①堤岸；崖；坡 ②阶段，部分 II ကါ <kan:> ①递给，传给；စာအုပ် ~ လိုက်စမ်းပါ။ 请把那本书递给我。②分发：ကြော်ငြာ ~ သည်။ 分发广告。

③联系，交往：စကား ~ သည်။ 洽谈。III မ၊ <kan:> 射程；အမြောက်တ ~ 大炮的射程 / ခုံးကျည်တ ~ အတွင်း 导弹射程之内

ကမ်းကုန် ကါ <kan:kon> 肆意；透顶：~ အောင်ခိုက်သည်။ 坏透了！ / ~ အောင်ရမ်းကားသည်။ 肆意横行。

ကမ်းကုန်လမ်းကုန် ကဝါ <kan:gon lan:gon> 竭力地，用尽一切力量：~ တိုက်ခိုက်တယ်။ 竭力战斗。 / ~ ကြိုးစား သော်လည်းရှုံးခဲ့ရသည်။ 用尽了全力还是输了。

ကမ်းခုံ နှု၊ <kan:khon> 海岸一带，岸边

ကမ်းခိုင်း နှု၊ <kan:khain:> (古)堤岸，崖；坡

ကမ်းခြေ နှု၊ <kan:gyei> 岸边

ကမ်းခြေသောင်ခုံ နှု၊ <kan:gyei thaun gon> 沙滩

ကမ်းငူ နှု၊ <kan:ngu> 岬角

ကမ်းဝို နှု၊ <kan:zo'> = ကမ်းစပ်

ကမ်းစောက် နှု၊ <kan:zaut> 陡岸；悬崖峭壁

ကမ်းစောင်း နှု၊ <kan:zaun:> 陡岸，陡壁，斜壁

ကမ်းစပ် နှု၊ <kan:zat> 水岸相连之处：~ ရေတိမ်ဒေသ 大陆架

ကမ်းစွယ် နှု၊ <kan:zwe> = ကမ်းငူ

ကမ်းတက် ကါ <kan:tet> ①登陆，上岸：~ သင်္ဘော 登陆艇 ②得寸进尺：မျက်နှာသာပေးတော့ခိုကောင်ကလေးဟာ ~ လာတယ်။ 刚给他好脸，这孩子便放肆了。

ကမ်းတင် I နှု၊ <kan:din> (流放木材时)搁浅的木头 II ကါ <kan:tin> 搁浅

ကမ်းတောင်း နှု၊ <kan:daun:> (古)堤岸，崖，坡

ကမ်းထပ် နှု၊ <kan:dit> ①(岸上自然形成的)岩洞 ②山坡上自然形成的层层平地

ကမ်းထိပ် နှု၊ <kan:deit> 岸顶，岸上

ကမ်းနဖူး နှု၊ <kan:n-phu:> 岸边

ကမ်းနား နှု၊ <kan:na:> 海滨，河滨

ကမ်းနှုတ် နှု၊ <kan:hnout> = ကမ်းငူ

ကမ်းနှုတ်ခို ကါ <kan:hnout so'> 水漫到岸边

ကမ်းပါး နှု၊ <kan:ba:> 岸，堤岸，坡：~ စောက် 峭壁 / ~ စောင်း 斜岸 / ~ ပြတ် 断岸 / ~ လျှော့ 慢坡

ကမ်းပြိုထိုး ကါ <kan:byo hto:> 整块地连田埂在内全部翻耕

ကမ်းမမြင်လမ်းမမြင် ကဝါ <kan:m-myin lan:m-myin> 失去理智地，无法无天地

ကမ်းမြောင်ဒေသ နှု၊ <kan:myaun dei tha'> (傍山临海的)狭长地带

ကမ်းယံ နှု၊ <kan:yan> ① = ကမ်းပါး ② 干延族 (缅甸古代

一民族)

ကမ်းရိုးတန်း နှု၊ <kan:yo:dan:> 海岸线：~ နိုင်ငံ 沿海国家 / ~ အရပ်ဒေသ 沿海地区

ကမ်းရိုးလွန်ကျွန်း နှု၊ <kan:yo:lun kyun:> 沿海岛屿

ကမ်းလွန် နှု၊ <kan:lun> 【地】沿大陆的(海域)，近海的：~ ကျွန်း 沿海岛屿 / ~ ဆင်ခြေလျှော့ပိုင်း 沿海大陆架 / ~ ဒေသ 大陆架 / ~ မြေဆက်အနားစွန်း 大陆架 / ~ ရေတိမ်ပိုင်း 大陆架，近海浅水区 / ~ ပင်လယ် 近海

ကမ်းလှမ်း ကါ <kan:hlan:> ①递给 ②分给 ③交涉，商洽：စက်ခေါင်းကိုယ်ယူသူစကား ~ နေတယ်။ 正在洽谈购买机车。

ကမ်းဝေးပင်လယ်ပြင် နှု၊ <kan:wei:pin le byin> 远海

ကမ်းဦး နှု၊ <kan:u:> 滩：~ ပင်လယ် 近海 / ~ ပင်လယ်တိမ် 浅海 / ~ ရေတိမ်ဒေသ 大陆架 / ~ ရေတိမ်ပိုင်း 大陆架

ကမ်းဦးညွတ် ကါ <kan:u:nyut> 人山人海：လာရောက်ကြိုဆိုသူများ သည် ~ မျှစည်ကားလှသည်။ 来迎接的人山人海。

ကုမ္ပဏီ နှု၊ <kon p-ni> [英 company] 公司：~ ဥပဒေ 公司法

ကုမ္ပ နှု၊ <gon ba'> [巴]相当于27.5缅甸斗(တင်း)的容量

ကုမ္ပီး နှု၊ <gon bi:> = ကုမ္ပီး

ကုမ္ပာရီ နှု၊ <kon ma ri / kon ma yi> ①十二岁的少女 ② 姑娘，处女

ကယ် I ကါ <ke> ①饱满；过多：စားတာများလွန်းလို့ပိုက် ~ နေတယ်။ 吃得太多，肚子发胀。②救，拯救：ရေထဲကျသွား သူကို ~ လိုက်တယ်။ 拯救落水人。II ဝါ <ke> 为了顺口加的助词，用在 ကါ၊ စါ၊ တါ၊ ပ် 为尾音的词后：ကြိုးစားလျက် ~ နှင့်စာမေးပွဲမအောင်ချေ။ 虽然尽了力，但考试并没有及格。III ဒေါ၊ <ke> 呼语，用在 ကါ၊ စါ၊ တါ၊ ပ် 为尾音的人名后，相当于“啊”、“呀”

ကယ်ကဲ့ နှု၊ <ke ke'> (古)真正的，实在的(东西、事件)

ကယ်ချွတ် ကါ <ke khyut> 解救，解脱

ကယ်စား နှု၊ <ke za:> (古)救济费

ကယ်ဆယ် ကါ <ke ze> 救，拯救，挽救，救济：~ ထောက်ပံ့သည်။ 救助。

ကယ်တင် ကါ <ke tin> 救，救出，拯救

ကယ်တင်ရှင် နှု၊ <ke tin shin> 救星，救世主

ကယ်တွင်း နှု၊ <ge dwin:> = ကယ်ပေါက်

ကယ်ထုတ် ကါ <ke htout> 救出

ကယ်ဒီ နှု၊ <ke di> [英 caddie] (玩高尔夫球时，替人背球棒和捡球的)球童

ကယ်နုတ် ကါ <ke nout> 救出，拯救，救济

ကယ်ပါ နှု၊ <ke ba> 乞丐

ကယ်ပေါက် နှု၊ <ge baut> (动物等)逃生的暗洞

ကယ်မ ကါ <ke ma'> 救助

ကယ်ယူ ကါ <ke yu> 拯救，救出

ကယ်ရောသားချင်း နှု၊ <ke raw:tha gyin:> [英·缅 carol +